

မုက်မှောက်ဘဝ နှ၊ <myet hmaut b-wa'> 现实生活
မုက်မှောက်လောက နှ၊ <myet hmaut law: ka'> 现实社会，
当代社会

မုက်မှောင် နှ၊ <myet hmaun> 眉头

မုက်မှောင်ကုပ် က၊ <myet hmaun kout> 皱眉头，蹙眉： တ
ကိုယ်တည်း ~ ရှုစဉ်းစားနေသည်။ 独自皱着眉头苦思冥想。

မုက်မှောင်ကျုံ့ က၊ <myet hmaun kyon'> = မုက်မှောင်ကုပ်

မုက်မှောင်ကြွတ် က၊ <myet hmaun kyout> = မုက်မှောင်ကုပ်

မုက်မှောင်ကြား နှ၊ <myet hmaun gya:> 眉心

မုက်မှောင်ချ က၊ <myet hmaun khya'> 皱眉，蹙眉

မုက်မှောင်ချီ က၊ <myet hmaun khyi> 皱眉头

မုက်မှောင်ချည် က၊ <myet hmaun khyi> (古) 反剪绑缚

မုက်မှောင်ချယ်ဆေး နှ၊ <myet hmaun khye zei:> 涂眉的化
妆品，眉笔

မုက်မှောင်တန်း နှ၊ <myet hmaun dan:> 眉毛

မုက်မှောင်တုန့် က၊ <myet hmaun tun'> 皱眉头

မုက်မှောင်မွေးဆက် က၊ <myet hmaun mei: zet> 两眉相连

မုက်မှောင်ရိုး နှ၊ <myet hmaun yo:> 眉骨

မုက်မှောင်ရိုးခုံ နှ၊ <myet hmaun yo: gon> 眉部

မုက်မှတ်ထင်ထင် က၊ <myet hmat htin din> (罕) 印象深
刻地；有意识地，故意地

မုက်မှန် နှ၊ <myet hman> ①眼镜： ~ ကိုင်း 眼镜架 ②
(诗) 心肝宝贝儿

မုက်မှန်တပ် က၊ <myet hman tat> 戴眼镜

မုက်မှန်း က၊ <myet hman:> 目测，用眼估摸着

မုက်မှန်းကောင်း က၊ <myet hman: kaun:> 眼力好

မုက်မှန်းဆ က၊ <myet hman: hsa'> (罕) 目测

မုက်မှန်းတပ် က၊ <myet hman: tat> 看中

မုက်မှန်းတန်း က၊ <myet hman: tan:> ①印象深刻： မြင်လျှင်
မြင်ခြင်း ~ မိသောမိန်းကလေးနှစ်ယောက် 见后难以忘却的两位姑娘 ②眼熟，面熟，点头之交： သူနဲ့ကျနေရင်းနှီးလှ
တယ်တော့ဟုတ်ပါ။ ~ ရုံပါပဲ။ 我跟他不算很熟，只是一般
认识而已

မုက်မှန်ကြွတ် က၊ <myet hmon kyout> = မုက်မှောင်ကြွတ်

မုက်မှန်သိုး က၊ <myet hmon tho:> 皱眉

မုက်မှေး နှ၊ <myet hmei:> 眼结膜： ~ ရောင်နာ 结膜炎

မုက်မြှာ နှ၊ <myet hmwa> 宝石装饰品

မုက်ရိုး နှ၊ <myet yo:> 眼眶骨

မုက်ရစ် နှ၊ <myet yit> 眼睑

မုက်ရည် နှ၊ <myet yei/myet yi> 眼泪

မုက်ရည်ကျ က၊ <myet yei kya'/myet yi kya'> 流泪

မုက်ရည်ကျိတ် နှ၊ <myet yei gyeit/myet yi gyeit> 泪腺

မုက်ရည်ခံထိုး က၊ <myet yei gan hto:/myet yi gan hto:>

①哭哭啼啼哀求： သေရမည်ကိုမကြောက်၊ ~ ရမည်ကိုသာ

ကြောက်သည်။ 死倒不怕，只怕流着眼泪向人哀求。 ②哭
哭啼啼

မုက်ရည်ခံပဲ့ နှ၊ <myet yei gan hme'> 眼角下的痣，泪痣

မုက်ရည်ချူ က၊ <myet yei khyu> 挤出眼泪

မုက်ရည်ဂလင်း နှ၊ <myet yei g-lin:> [英· 緬 မုက်ရည် +
gland] 泪腺

မုက်ရည်စ နှ၊ <myet yei za'> 泪珠

မုက်ရည်စီးကြောင်း နှ၊ <myet yei zi: gyaun:> 泪痕

မုက်ရည်စို့ က၊ <myet yei so'> 含着泪，噙着泪

မုက်ရည်စက် နှ၊ <myet yei zet> 泪珠

မုက်ရည်စက်လက် က၊ <myet yei set let> 泪汪汪： ~ နှင့်
ဖြစ်နေရှာသည်။ 两眼泪汪汪。

မုက်ရည်စမ်းစမ်း က၊ <myet yei san: zan:> 泪汪汪

မုက်ရည်နှင့်မုက်ခွက် က၊ <myet yei hnin' myet khwet/
myet yei ne' myet khwet> 泪流满面地： သူမမေ့နေစဉ်
~ ဖြစ်နေရှာသည်။ 可怜她终日泪流满面。

မုက်ရည်ပေါက် နှ၊ <myet yei baut> 泪珠

မုက်ရည်ပေါက်ကြီးငယ်ကျ က၊ <myet yei baut kyi: nge kya'>
伤心地痛哭： သူများ ~ မှထမင်းဝမည့်အလုပ်မျိုးကိုတော့မလုပ်
ချင်ပါ။ (喻) 不愿把自己的温饱建立在别人的痛苦之
上。

မုက်ရည်ပြိုင်ပြိုင်ကျ က၊ <myet yei phain byain kya'> 泪如
雨下

မုက်ရည်ယို က၊ <myet yei yo> 流泪： ~ ဓာတ်ငွေ 催泪瓦
斯 / ~ ဗုံး 催泪弹

မုက်ရည်ရိုး နှ၊ <myet yei yo:> 【解】泪骨

မုက်ရည်ရှဲ က၊ <myet yei ywe:> 噙着泪花

မုက်ရည်လည် က၊ <myet yei le> 眼噙泪花： ပြောယင်းပြော
ယင်း ~ လာသည်။ 说着说着眼泪就要掉下来了。

မုက်ရည်လည်ရှဲ က၊ <myet yei le ywe:> 眼泪盈眶，泪汪
汪： ~ နှင့်ပြောပြသည်။ 泪汪汪地讲述。

မုက်ရည်လွယ် က၊ <myet yei lwe> 爱哭，爱掉眼泪，易伤感。
~ တုံမိန်းကလေး 爱哭的女孩

မုက်ရည်ဝဲ က၊ <myet yei we:> = မုက်ရည်လည်

မုက်ရည်ဝိုင်း က၊ <myet yei wain:> 眼泪盈眶

မုက်ရည်သုတ် က၊ <myet yei thout> 拭泪，擦泪

မုက်ရည်အိုင် က၊ <myet yei ain> 泪流满面，大哭： နည်းနည်း
လောက်ပြောလိုက်လျှင်ပင်သူ့မှာ ~ နေပြီ။ 才说了几句，他便
泪流满面。

မုက်ရည်အိုင်ထွန်း က၊ <myet yei ain htun:> 痛哭流涕，大
哭： ~ အောင်ငိုသည်။ 痛哭流涕。

မုက်ရည်ဥ I နှ၊ <myet yei u'> 泪珠 II က၊ <myet yei
u'> 眼泪盈眶，含泪

မုက်ရိပ် နှ၊ <myet yeit> 眼色，脸色